

- မသေကောင်းမပျောက်ကောင်း ကု။ <m-thei gaun: m-pyaut kaun> 侥幸脱险,九死一生
- မသေထမင်းမသေဟင်း နါ။ <m-thei d-min: m-thei hin> 仅能糊口的食物,勉强维持活命的食物
- မသေမရှင် ကု။ <m-thei m-shin> 半死不活: ~ အဖေမြင်းပါကလားလူကလေးရယ်။ 孩子呀! 爸爸怎忍心看你半死不活的样子呢!
- မသေရှုတမယ် ကု။ <m-thei yon t-me> 勉强维持生活,勉强糊口: ~ ငေထိုင်ကရသည်။ 只能勉强维持生活
- မသီးထမင်းမသီးဟင်း နါ။ <m-tho: d-min: m-tho: hin> 可储存的食物;干粮
- မသီးမသန် I နို။ <m-tho: m-than> 不洁 II ကု။ <m-tho: m-than> ①不洁 ②疑惑: စိတ်ထဲမှာ ~ ဖြစ်နေတယ်။ 心中有疑团。
- မသီးမန့် နါ။ <m-tho: mon> = ညာဝါရီ
- မသီးသက်း နါ။ <m-tho: thin gan> 为第二天布施连夜赶制成的袈裟
- မသီးဟင်း နါ။ <m-tho: hin> 不会馊的可以贮存的菜肴(如鱼干,烤肉干等)
- မသာက္ခာ ကု။ <m-thin ga> 怀疑: သူ့အပေါ် ~ ဘူး။ 对他产生怀疑。
- မသာက္ခာမှု နါ။ <m-thin ga hmu> 嫌疑案
- မသင့်မတင်း ကု။ <m-thin' m-tin> 不和睦: လင်မယားအချင်း ချင်း ~ ဖြစ်နေကရသည်။ 夫妻之间不和。
- မသတ် I ကု။ <ma' that> 在缅文字母ဦ上加一符号(°) II နါ။ <ma' that> ဗီ 的名称
- မသွှေ့လေရာ့ နါ။ <m-th-də yei za> = မသထာရေရာ့
- မသွှေ့ရေသွှေ့လေရာ့ နါ။ <m-th-də yei th-da yei> = မသထာရေသတာရေရာ့
- မသွာ့ဗုံး နါ။ <ma' h-wa> ①对不知年轻女子的称呼 ②(丈夫对妻子的称呼)类似孩子他妈,也写 မအော့ 对男的用 ကိုယာ့
- မသာ့ I နါ။ <m-ha> [巴]一种难度大、姿态美的藤球踢法,有: ~ း ~ ဗုံး း ဗုံး ~ နှုံး ထုံး း ~ ဗုံး 等多种 II နို။ <m-ha> [巴] ①伟大,巨大: လုပ်သား ပြည်သူတိုင်း ~ တာဝန် 劳动人民的伟大职责 / ယင်းသည် ဦးကျော်း ~ စွဲနှစ်းသိန်းကြီးပေတကား။ 这就是吴觉的伟大冒险经历。②崇高,高贵: ~ မျိုး: ~ နှုံး 贵族
- မသာကရှုဏာတော် နါ။ <m-ha g-ru' na daw/m-ha g-yu' na daw> [佛]大慈大悲: ဗုဒ္ဓာ ~ 佛的大慈大悲
- မသာကာ့ နါ။ <m-ha ka> [植]一种药用灌木,节间长支干,性热,有: ~ ဗြားဆုံး ~ ဗြားဆုံး ~ ကျွေးရော်း ~ ထင်းဆွေး ~ လှုံးတင်း ~ လှုံးထမ်း ~ နက်း ~ ကြိုး ~ ခြော်ဝင်း ~ ဆင်ဗြိုး: 等多种
- မဟာကပ် နါ။ <m-ha kat> [佛]大劫,大时
- မဟာဂိုရို နါ။ <m-ha gi ri> [巴]屋神名,家神名(属三十七神之一)
- မဟာဆို နါ။ <m-ha zi> [解]淋巴液
- မဟာဆိုမဟာသွေး နါ။ <m-ha zi m-ha thwei> 皇族,有皇族血统者
- မဟာဆိုအကြော် နါ။ <m-ha zi a-kyaw> [解]淋巴腺
- မဟာဆတ်အဝါ နါ။ <m-ha zat a-wa> [矿]黄玉
- မဟာဆန် နို။ <m-ha hsan> 高雅,文雅: ~ ဘုံး 有气派的人
- မဟာထွောန် နါ။ <m-ha hta na> (大学里的)院、系
- မဟာတာပန် နါ။ <m-ha ta pan na> [佛]炎热地狱(八层地狱之一)
- မဟာတူးမြှောင်း နါ။ <m-ha tu: myaun> (中国)大运河
- မဟာတန်တိုင်းကြီး နါ။ <m-ha d-dain: gyi> (中国)万里长城
- မဟာထေရ် နါ။ <m-ha htei / m-ha ht> [巴]出家二十年以上的高僧,长者
- မဟာဒေဝါ နါ။ <m-ha dei wi> [巴] ①掸族土司夫人的称号 ②皇后
- မဟာရှုတ်ဆုံး နါ။ <m-ha dout hsun> [巴]缅甸抽签节抽签后向和尚布施的斋
- မဟာဝါန်း နါ။ <m-ha dan> [巴] ①高贵的布施 ②宗教事務官(缅甸王朝时主管皇帝布施事务或监督僧侣戒律者),也称 မဟာဒေဝါန်း
- မဟာနုံး နါ။ <m-ha n-phu> 宽大的额头
- မဟာပထစိုး နါ။ <m-ba p-ht-wi> 大地
- မဟာပဒေသတာရား နါ။ <m-ha p-dei tha' t-ya> 评定经典文学的四个论据: ①巴利文经 ②经文注释 ③某一罗汉的讲解 ④本人的见解
- မဟာပူရို့သ နါ။ <m-ha py ri'tha> 菩萨
- မဟာပို့နှုံး နါ။ <m-ha pein: ne> [巴](印度的人身象头神)象鼻天,欢喜天
- မဟာပို့နှုံးနတ်ပဲ့ နါ။ <m-ha pein: ne: nat pwe> (迷信)祭象鼻天神节
- မဟာပောဝါ နါ။ <m-ha baw: di> [巴][佛] ①摩诃菩提,意为“大觉悟” ②佛陀成佛的菩提座
- မဟာပျော်ဟာ နါ။ <m-ha byu ha> 战略: ~ လက်နက် 战略武器 / ~ ဉာဏ်လိုးလက်နက်များကုန်သတ်ရေး 限制战略核武器
- မဟာပြုံး နါ။ <m-ha byon> [巴]一种星相书,也写作 မဟာပြုံး
- မဟာဘာရာ နါ။ <m-ha ba r-ta> [梵] (印度古代大史诗)《摩诃婆罗多》
- မဟာဘူတ္တ နါ။ <m-ha bu ta> [巴] = မဟာဘူတ္တ